

နေမှပဲ၊ ကိုယ့်ကိုယ့်သိပ် ~ နေတိမလိုပါဘူး။ 年纪都大了，用不着太打扮了。⑧(古)充满：ငါးအတိ ~ နေသောရေက် 充满了鱼的水塘 ⑨=မြင်း / ~ ထားသောသရက်သီးပိုးတိချုပ် 切成细条的腌酸忙果 ⑩称颂

မြှေ့က၊ က၊ <hmwa> 切成瓣，掰开，分叉： လိမ်ဖော်သီးကို ~ ပြီးယူခဲ့ပါ။ 把桔子瓣开来拿。/ အမဲခြောက်စုတ်ကို ~ ရှုစား ~

သည်။ 把烤牛肉干撕成小块吃。/ ရော်ကြောင်းများ ~ နေသဖြင့်အသိမြင်သည်။ 水流分成许许多多小股，发出了欢快的声响。

မြင်း က၊ <hmwin> ①切割成片或切细条： ဓားနှင့် ~ သည်။ 用刀切成细条。②(在鱼、肉上)划开口： ငါးကိုမြင်းမြင်းစားနှင့် ~ သည်။ 在煎鱼之前先把鱼肉划开口。

၆၂

ယ နာ <ya'> 缅文字母中第二十六个字母，名称为 ယပက် ယက်၊ ယက်္မာ၊ ယကော်

ယကော် နာ <ya' g-lei> 缅文第二十六个字母ယ的名称

ယက် နာ <y-gin> = ယက်

ယကွင်း နာ <y-gwin> (捕鱼的)大扳网： ~ ထောင်သည်။ 支起大扳网。/ ~ ချေသည်။ 下大扳网。

ယခု နာ <y-khu'> 现在

ယခုတော် နာ <y-khu' t-law> 最近；近来

ယခုတွင်(က) ကော် <y-khu' din (ga')> 不久前

ယခုထက်နှင့် ကော် <y-khu' det tain> 直到目前，直到现在，

至今： ဂျပန်တော်ကခုံဗျာရောက်ခဲ့ရပုံများကို ~ မမေ့နိုင်ပါ။ 至今还不能忘记日伪时期遭受的苦难。

ယခုန ကော် <khu' na'/y-khu' na'> = ယခုတွင်(က)

ယခုနေ့ နာ <y-nei'/y-khu' nei> 今天，今日

ယခေါ် နာ <y-khin'> = ယခေါ်

ယခေါ်ယခေါ် နာ <y-khin' y-khin> 从前，早先： လုပ်ပုံလုပ်နည်းမှာ ~ ကအတိုင်းပင်။ 做法和过去一样。

ယခေါ် နာ <y-khin> 从前，以前

ယခေါ်င နာ <y-khan> (古)很久，(很久)以前

ယက် နာ <y-gin> 一种发髻样式(见မြတ်စွာ图)

ယက်္မာ နာ <ya' nge> 缅文第二十六个字母的名称，与ရှုံး相对而言

ယထဲ က၊ <ya' hswe> 执绋，人们用索引灵柩的绋拉灵柩

ယဇူ နာ <y-zu'> [梵]印度古代四大吠陀经之一《梨俱吠陀》(意：赞颂明论)

ယတိ နာ <y-di'> [巴]①停顿，书写、说话、朗读时停顿点
②僧侶

ယတိကျုံ ကော် <y-ti' kya'> (罕)干脆，坚决

ယတိပြတ် ကော် <y-di' byat> 坚决，干脆，果断： သူ့မလားမသူ့လား ~ ပြောစမေးပါ။ 你说得干脆点，去还是不去？

/ သော့ဘာဝယ်ရန် ~ မဆုံးပြတ်ရသေးပါ။ 还没决定是否买箱子。/ မည်သူမည်ဝါအရွေးခံရမည်ဟု ~ မပြောနိုင်သေးပါ။ 还不能

确切地说谁会被选上。

ယတိဖြတ် က၊ <y-di'. phyat> 断句： ~ တန်လျှင်ဖြတ်၍ ဖတ်၍ မည်။ 应该断句的要断开来读。

ယတိမှတ် နာ <y-di' hmat> 中间停顿的符号，指：重点符号・，短横线—，五角星号★等

ယတြာ နာ <y-d-ya> [巴]为消灾或实现某一愿望而做的善行(如修塔、铺路、修桥等)

ယတြာခေါ် က၊ <y-d-ya kyei> 消了灾

ယတြာခေါ် က၊ <y-d-ya khyei> 消灾，禳灾： သူသည် ~ သည် အနေဖြင့်ဘဏ်းတူးတည်လေသည်။ 为了禳灾，他建了一座佛塔。

ယတြာဆင် က၊ <y-d-ya hsin> 消灾，禳灾： ~ နည်း 消灾害，禳灾术

ယတြာပြု က၊ <y-d-ya pyu'> = ယတြာခေါ်

ယတြာဘဏ်း နာ <y-d-ya ph-ya:> 消灾佛

ယတြာရ က၊ <y-d-ya ya'> 经过训练的(战马、战象)： ~ ဆင် 战象

ယထာရာတ နာ <ya' hta bu ta'> [巴]客观，客观存在： ~ ဥက္က၏ 符合客观事物的观念 / ~ ပညာ 哲学 / ~ ပညာ ရှင် 哲学家 / ~ ပညာ 哲学 / ဤသိပ္ပာမှုသာ ~ ကျသည်။ 这么讲才符合事实。/ ကျွန်ုင်တော်ထုတ်ပြသည်အချက်ကို ~ ကျကျစွဲးစားဆုံးပြတ်ကြင့်စလိုပါသည်။ 希望你们客观地考虑我的提议。

ယထာရာလာ ကော် <y-hta r-ha'> [巴]合乎常理

ယနက်း က၊ <y-na' kin> 没有怀疑，不疑惑(常用于否定)： သူ့အပေါ်သက်သမဂ္ဂမက်းဘူး။ 对他有怀疑。/ ခင်ဗျား စိတ် ~ သူ့အောင်းလိုလုပ်ပါလား။ 为了消除疑惑就这样做好吗？

ယနရှင်း က၊ <y-na' shin> = ယနက်း

ယနေ့ နာ <y-nei'> ①今天，今日 ②现在，目前

ယပက်လက် နာ <ya' pet let> 缅文第二十六个字母“ယ”的名称